

Manulife ဘဝအာမခံ



Manulife ပြင်းထန်ရောဂါ အာမခံ

အသက်စိုးရိမ်ဖွယ် ရောဂါများကို ကုသမှုခံယူရတဲ့အခါမှာ
သင့်အတွက် ငွေကြေးအထောက်အပံ့ပေးသွားမှာ ဖြစ်ပါတယ်။





Manulife ဘဝအာမခံ

သင့်ကိုယ်သင်ကာကွယ်ထားခြင်းက သင့်မိသားစုကိုအကာအကွယ် ပေးခြင်းပါပဲ။ သေဆုံးခြင်း (သို့မဟုတ်) လုံးလုံးလျားလျားထာဝစဉ် မသန်စွမ်းခြင်းတို့ကို ငွေကြေးအားဖြင့် အကာအကွယ်ပေးနိုင်ဖို့ အသက်အာမခံ အစီအစဉ်နဲ့ မတူညီတဲ့ ဘဝအခြေအနေတိုင်း အတွက် ကာကွယ်မှုရယူလိုက်ပါ။ တစ်စုံတစ်ရာဖြစ်ပွားမှုမရှိခဲ့ရင် လည်း ရေရှည်ငွေကြေးစုဆောင်းမှု တစ်ရပ်ဖြစ်စေပါတယ်။

တန်ဖိုးမဖြတ်နိုင်သော မိသားစုကိုကာကွယ်ပါ။



Manulife ပြင်းထန်ရောဂါအာမခံ

အသက်စိုးရိမ်ဖွယ်ရောဂါများကိုကုသရတဲ့အခါ သင့်မိသားစုအပေါ် ငွေကြေးအရ ဝန်ထုပ်ဝန်ပိုးမဖြစ်ရလေအောင် ကာကွယ်ထားလိုက်ပါ။ ကျွန်တော်တို့က သင့်ဆေးဝါးကုသမှုအပေါ် ကုန်ကျစရိတ်တွေကို ထောက်ပံ့သွားမှာဖြစ်လို့ အပူအပင်ကင်းစွာ ဆေးကုသမှုခံယူသွား နိုင်မှာပါ။

တန်ဖိုးမဖြတ်နိုင်သော သင့်ကျန်းမာရေးကိုကာကွယ်ပါ။

သင်သိပါသလား ?

မြန်မာနိုင်ငံအတွင်း အသက်သေဆုံးခဲ့သူတွေရဲ့ ၄၀% ကျော်ဟာ နှလုံး၊ အဆုတ်၊ အသည်းရောဂါများ၊ လေဖြတ်ခြင်းနဲ့ ကင်ဆာ စတဲ့ ပြင်းထန်ရောဂါတွေကြောင့် သေဆုံးခဲ့ကြတာပါ။

သို့သော်လည်း ဆေးပညာတွေ တစ်နေ့တခြားတိုးတက်လာတာနဲ့ အမျှ အသက်စိုးရိမ်ဖွယ်ရောဂါတွေကို လျှင်မြန်စွာ ရှာဖွေတွေ့ရှိ နိုင်ပြီဖြစ်ပြီး ရောဂါသက်သာနိုင်ချေလည်း မြင့်တက်လာပါပြီ။

ကိုးကားချက် www.worldlifeexpectancy.com/country-health-profile/myanmar



အကျိုးခံစားခွင့်များ

Manulife ဘဝအာမခံ



အကျိုးဝင်မှု

သေဆုံးခြင်းနှင့် လုံးလုံးလျားလျား ထာဝစဉ် မသန်စွမ်းခြင်းတို့အတွက် အကာအကွယ်ရရှိနိုင်ပါသည်။




ငွေကြေးဆိုင်ရာ အကာအကွယ်ပေးခြင်း

သေဆုံးခြင်းနှင့် လုံးလုံးလျားလျား ထာဝစဉ် မသန်စွမ်းခြင်းတို့ ဖြစ်ပေါ်ခဲ့ သည်ရှိသော် အာမခံထားရှိမှု အားလုံးရဲ့ ၂၀၀ ရာခိုင်နှုန်း ကို ရယူနိုင်ပါသည်။ ဒါ့အပြင် မတော်တဆမှု ကြောင့် ဖြစ်ပွားခဲ့ရင်လည်း ထပ်ဆောင်း အနေနဲ့ အာမခံထားရှိမှုရဲ့ ၂၀၀ ရာခိုင်နှုန်း ကို ထပ်မံရရှိနိုင်မှာ ဖြစ်ပါသည်။



သက်တမ်းပြည့် အကျိုးခံစားခွင့်နှင့် ငွေကြေးတန်ဖိုး

ကာကွယ်မှုအတွက် အသုံးပြုခြင်း မရှိခဲ့သော် ပေါ်လစီသက်တမ်းကုန်ဆုံးတဲ့ နေ့မှာ အာမခံထားရှိမှုရဲ့ ၁၀၀ ရာခိုင်နှုန်း ကို ပြန်လည်ထုတ်ယူနိုင်ပါသည်။ သင်ရွေးချယ်တဲ့ ပေါ်လစီဟာ စုဆောင်း ထားသကဲ့သို့ တန်ဖိုးရှိလာမှာဖြစ်ပါသည်။



သက်တမ်း ရွေးချယ်နိုင်ခြင်း

သင်တတ်နိုင်တဲ့ငွေကြေး၊ လိုအပ်တဲ့ ကာကွယ်မှုနဲ့အညီ သင့်လျော်ရာ သက်တမ်း တစ်ခုကို ရွေးချယ်နိုင်ပါတယ်။ ကျွန်တော်တို့ ဆီမှာ ၁၀ နှစ်အတွက် ပေးနိုင်တဲ့ ၁၀ နှစ်စာ အစီအစဉ်အပြင် အနှစ် ၂၀ စာပေးနိုင်တဲ့ အစီအစဉ်တွေလည်း ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။




အခွန်သက်သာခံစားခွင့်

အာမခံသွင်းငွေပမာဏအလိုက် ပေးဆောင်ရမယ့်ဝင်ငွေခွန်လည်း သက်သာမှာ ဖြစ်ပါတယ်။

အကျိုးခံစားခွင့်များ

Manulife ပြင်းထန်ရောဂါအာမခံ



ပြင်းထန်ရောဂါအတွက် အကျိုးခံစားခွင့်

ပြင်းထန်ရောဂါများအတွက် စာချုပ်ပါ အာမခံလျော်ကြေးရဲ့ ၁၀၀%ကို ရရှိမှာပါ။

စောင့်ဆိုင်းကာလ - ၉၀ ရက်



ပရီမီယံပေးသွင်းငွေ ကင်းလွတ်ခွင့်

ပြင်းထန်ရောဂါအတွက် အကျိုးခံစားခွင့်ကို ထုတ်ပေးပြီးလျှင် Manulife ဘဝအာမခံအတွက် အနာဂါတ် ပရီမီယံပေးသွင်းငွေများကို ကင်းလွတ်ခွင့်ရမှာ ဖြစ်ပါတယ် (Manulife မှပေးချေပေးမည်ဖြစ်သည်။)



အခွန်သက်သာခံစားခွင့်

အာမခံသွင်းငွေ ပမာဏအလိုက် ပေးဆောင်ရမည့်ဝင်ငွေခွန်လည်း သက်သာမှာ ဖြစ်ပါတယ်။




သက်သာသည့် ပရီမီယံနှုန်းထား

အနည်းဆုံး ပရီမီယံဖြင့် ပိုမိုကောင်းမွန်သော အကာအကွယ်ကို ရရှိမှာဖြစ်ပါတယ်။

မှတ်ချက် - ပြင်းထန်ရောဂါ အကျိုးခံစားခွင့်ကို သေဆုံးခြင်းနှင့် လုံးလုံးလျားလျား ထာဝစဉ်မသန်စွမ်းခြင်း အကျိုးခံစားခွင့်မှ နှုတ်ယူမည်ဖြစ်သည်။

ဒီလို အသက်စိုးရိမ်ဖွယ်ပြင်းထန်ရောဂါတွေကိုကုသဖို့ ငွေကြေးဆိုင်ရာထောက်ပံ့မှုပေးသွားမှာပါ။



Cancer
ကင်ဆာ

Major Cancer
ပြင်းထန်သောကင်ဆာ



Brain
ဦးနှောက်

Major Stroke
လေဖြတ်ခြင်း



Heart
နှလုံး

Heart Attack
ရုတ်တရက်နှလုံးဖောက်ခြင်း

Coronary Artery
Bypass Surgery
နှလုံးပတ်သွေးလွှတ်ကြော
လမ်းကြောင်းလွှဲ ခွဲစိတ်ကုသမှု

Open Surgery to Aorta
နှလုံးပင်မသွေးလွှတ်ကြော
ခွဲစိတ်ကုသမှု



Lung
အဆုတ်

End-stage Lung
Disease
အဆုတ်ရောဂါ
နောက်ဆုံးအဆင့်



Liver
အသည်း

End-stage Liver
Failure
အသည်းပျက်စီးခြင်း
နောက်ဆုံးအဆင့်



Kidneys
ကျောက်ကပ်

Kidney Failure
ကျောက်ကပ်
ပျက်စီးခြင်း



Organ Transplant
ကိုယ်အင်္ဂါအစားထိုးကုသခြင်း

Major Organ
Transplantation
အရေးကြီးသောကိုယ်တွင်းအင်္ဂါ
အစားထိုးကုသခြင်း

- Heart** နှလုံး
- Lung** အဆုတ်
- Liver** အသည်း
- Kidney** ကျောက်ကပ်
- Pancreas** ပန်ကရိယ

လေ့လာတွေ့ရှိချက်




မိသားစုရဲ့စားဝတ်နေရေးအတွက် ရှမ်းကန်လှုပ်ရှားသူအသက် ၂၆ နှစ်အရွယ် မေဆန်းဟာ သူမအပေါ်မထင်မှတ်ထားတဲ့ ကိစ္စတစ်ခုတစ်ရာဖြစ်ပွားခဲ့ပါက သူမရဲ့မိသားစုကို ငွေကြေးအရ အကာအကွယ်ပေးနိုင်ဖို့ရည်ရွယ်ပြီး စာချုပ်ပါ အာမခံလျော်ကြေး ၂၀,၀၀၀,၀၀၀ ကျပ်ရှိတဲ့ Manulife ဘဝအာမခံကို ဝယ်ယူလိုက်ပါတယ်။



သူမရဲ့အခြေပြု အစီအစဉ်မှာပါရှိတဲ့ ၂၀,၀၀၀,၀၀၀ကျပ်ပမာဏနဲ့ တူတဲ့ Manulife ပြင်းထန်ရောဂါအာမခံကို ထပ်ဖြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ပေါ်လစီခရီးလမ်းကြောင်း



* ပေးရန်ရှိသော ပေါ်လစီကြေးမြီ (ရိုပါက) နှုတ်ယူမည်ဖြစ်ပြီး သူမ၏ ပရီမီယံပေးသွင်းငွေများလည်း ကင်းလွတ်ခွင့်ရမည်။

** ပြင်းထန်ရောဂါအကျိုးခံစားခွင့်ကို သေဆုံးခြင်းနှင့် လုံးလုံးလျားလျားထာဝစဉ်မသန်စွမ်းခြင်း အကျိုးခံစားခွင့်မှ နှုတ်ယူမည်ဖြစ်သည်။ သေဆုံးခြင်း (သို့) လုံးလုံးလျားလျား ထာဝစဉ်မသန်စွမ်းခြင်း အကျိုးခံစားခွင့် တောင်းခံပြီးနောက် အာမခံပေါ်လစီ အဆုံးသတ်မည်ဖြစ်သည်။

မေးလေ့မေးထရှိသော မေးခွန်းများ

ဘယ်အသက်အရွယ်မှာ အသက်အာမခံထားခွင့်ရှိလဲ?

အသက်အာမခံထားခွင့်အတွက် အနည်းဆုံး ၁၆ နှစ်ပြည့်ရပါမယ်။ ၁၀ နှစ် အစီအစဉ် အတွက် အများဆုံးအသက် ၅၅ နှစ်အထိထားနိုင်ပါတယ်။ အနှစ် ၂၀ အစီအစဉ် အတွက် အများဆုံးအသက် ၄၅ နှစ်အထိထားနိုင်ပါတယ်။

ပေါ်လစီကဘယ်အချိန်ကုန်ဆုံးမှာလဲ?

သေဆုံးခြင်း (သို့) လုံးလုံးလျားလျား ထာဝစဉ် မသန်စွမ်းခြင်း အကျိုးခံစားခွင့် (သို့) သက်တမ်းပြည့်အကျိုးခံစားခွင့်ပေးချေပြီးတဲ့အခါ ပေါ်လစီသက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။

အာမခံအစီအစဉ်ကို အချိန်မရွေးပယ်ဖျက်နိုင်ပါသလား?

အချိန်မရွေးပယ်ဖျက်နိုင်ပါတယ်။ ပယ်ဖျက်ပြီးတဲ့အခါမှာ နှစ်အလိုက်သတ်မှတ်ထားတဲ့ ပြန်ရနိုင်တဲ့ Manulife ဘဝအာမခံငွေတန်ဖိုး (cash value) ကို ပြန်လည်ထုတ်ယူနိုင်ပါတယ်။ ငွေတန်ဖိုး (cash value) ကဆက်လက်မြင့်တက်နေမှာဖြစ်လို့ မပယ်ဖျက်ခင်မှာ သေချာစဉ်းစားဖို့တော့လိုပါတယ်။

ထပ်တိုးအစီအစဉ်ဆိုတာ ဘာလဲ?

ထပ်တိုးအကျိုးခံစားခွင့်ဆိုတာ သင့်အာမခံပေါ်လစီပေါ်ထပ်တိုးထောက်ပံ့ကြေးဖြည့်ဖို့ သို့မဟုတ် မဖြည့်ဖို့ဆုံးဖြတ်ခွင့်ပေးတဲ့ အကျိုးအမြတ်ကို ဆိုလိုတာဖြစ်ပါတယ်။ ထပ်တိုးအစီအစဉ်ဆိုသည်မှာ ပရီမီယံပေးသွင်းငွေအနည်းငယ်ပေးရုံဖြင့် သင့်ရဲ့အာမခံအကာအကွယ်ကို ပိုများစေပါတယ်။

စောင့်ဆိုင်းကာလဆိုတာ ဘာလဲ?

စောင့်ဆိုင်းကာလဆိုတာကတော့ စောင့်ကြည့်ကာလအတွင်းမှာ ကျွန်တော်တို့က အာမခံထားရှိသူက ပေါ်လစီစာချုပ်ချုပ်ပြီးပြီးချင်း အချိန်အတိုအတွင်း အာမခံထားရှိသူရဲ့ကျန်းမာရေးအခြေအနေကို စောင့်ကြည့်လေ့လာသွားမှာဖြစ်ပြီး ဒီလိုစောင့်ကြည့်တဲ့ကာလအတောအတွင်းမှာ အကျိုးခံစားခွင့်ကြေးငွေ ပေးမှာမဟုတ်တဲ့ ကာလတစ်ခုကိုဆိုလိုတာပါ။

ပြင်းထန်ရောဂါအတွက် - ပေါ်လစီသက်ရောက်မှုရှိတဲ့နေ့ (ခ) စာချုပ်ချုပ်ဆိုတဲ့နေ့ သို့မဟုတ် ပြန်လည်ချုပ်ဆိုတဲ့နေ့စတင်နေ့တွေထဲက အနောက်ကျဆုံးဖြစ်တဲ့နေ့ကစပြီး ရက်ပေါင်း (၉၀) အကြာ စောင့်ဆိုင်းကာလဖြစ်ပါတယ်။



ကျွန်တော်တို့အကြောင်း

မြန်မာနိုင်ငံအတွက် အာမခံလုပ်ငန်း

သင့်မိသားစု အေးချမ်းစွာနေနိုင်ဖို့နဲ့ သူတို့ဘဝနှောင်ရေးက သင့်အတွက်အရေးအကြီးဆုံးဆိုတာ ကျွန်တော်တို့နားလည်ထားပါတယ်။ အကောင်းဆုံးသော မိသားစုဘဝတွေကို ပိုင်ဆိုင်ဖို့ရာအတွက် သင်အတတ်နိုင်ဆုံးကြိုးစားနေမယ်ဆိုတာကိုလည်း သိပါတယ်။ သူတို့အနာဂတ်နှောင်ရေးကို တာဝန်ယူဖို့ အလုပ်များနေတဲ့အချိန်မှာ ဘဝရဲ့အခြေအနေတိုင်းအတွက်ငွေကြေးဆိုင်ရာ အကာအကွယ်ပေးနိုင်ဖို့ သင့်ကိုယ်စားကျွန်တော်တို့ရှိပါတယ်။

Manulife က မြန်မာနိုင်ငံမိသားစုတွေအတွက် ပိုပြီးကောင်းမွန်တဲ့ အနာဂတ်ကိုပိုင်ဆိုင်နိုင်ဖို့ အသင့်လျော်ဆုံး အာမခံနှင့် ငွေကြေးဆိုင်ရာ အကြံပြုချက်တွေကို ဝန်ဆောင်မှုပေးဖို့ အဆင်သင့် ဖြစ်နေပါပြီ။

ဘာကြောင့်လဲဆိုတော့ လူသားတိုင်းရဲ့ဘဝက တန်ဖိုးရှိပြီး အကာအကွယ်ပေးသင့်လို့ဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတွေကို အကာအကွယ်ပေးနေမဲ့ Manulife

မြန်မာနိုင်ငံက အိမ်ထောင်ဦးစီးတစ်ယောက် အတွက် မိသားစုဟာ ပထမဦးစားပေးဖြစ်သလို Manulife ကလည်း သင့်သဘောထားနဲ့ တသားတည်းရှိပါတယ်။ Manulife ဟာအဖိုးတန်တဲ့ မြန်မာပြည်သူတွေရဲ့ ဘဝတွေကို သာလွန်ကောင်းမွန်ပြီး လုံခြုံစိတ်ချရတဲ့ အခြေအနေရောက်ရှိဖို့ မှန်ကန်တဲ့ ငွေကြေးဆိုင်ရာဆုံးဖြတ်ချက်တွေချမှတ်ရာမှာ အကူအညီပေးဖို့ အဆင်သင့်ရှိနေပါတယ်။

ငွေကြေးဆိုင်ရာ ဖြေရှင်းမှုများ

မိသားစုကို နံပါတ်တစ် ဦးစားပေးခြင်းဆိုတာ အဓိကအားဖြင့် သူတို့ရဲ့အနာဂတ်ကို စိတ်ချလုံခြုံစေဖို့အာမခံအစီအစဉ်ထားပေးခြင်းဖြစ်ပါတယ်။ အဖိုးတန်တဲ့ သင့်မိသားစု၊ သင့်ပိုင်ဆိုင်မှုများနဲ့ သင့်အနာဂတ်လုံခြုံစိတ်ချနိုင်ဖို့ရှင်းလင်းလွယ်ကူတဲ့ အာမခံအစီအစဉ်တွေ ကျွန်တော်တို့ဆီမှာ ရေးဆွဲထားပါတယ်။

ကျွန်တော်တို့ရဲ့ မှတ်တိုင်များ

မိသားစုများအား ရာစုနှစ်တစ်ခုကျော် အကာအကွယ်ပေးခြင်း

မိသားစုကို ရှေ့တန်းတင်ခြင်းက ကျွန်တော်တို့ရဲ့နံပါတ်တစ် ဦးစားပေး ဖြစ်ပါတယ်။ (၇၇)နှစ်ကြာပြီးနောက် မြန်မာ နိုင်ငံသားတွေ ရဲ့အနာဂတ်အတွက် မှန်ကန်တဲ့ငွေကြေး ဆိုင်ရာ ဆုံးဖြတ်ချက်တွေချရာမှာ ကူညီပေးနိုင်တဲ့ လုပ်ငန်း တွေ ဆက်လက် လုပ်ဆောင်ဖို့ ပြန်လည်ရောက်ရှိလာတာ အရမ်းဂုဏ်ယူမိပါတယ်။

1887

ဇွန်လ ၂၃ ရက်နေ့
ကနေဒါနိုင်ငံတွင် စတင်ခဲ့



ကနေဒါနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ်
John A Macdonald မှ တည်ထောင်ခဲ့

1903

မြန်မာနိုင်ငံတွင်
Manulife စတင်ခဲ့

130

နှစ်ပေါင်း ၁၃၀ ရှိခဲ့

1897

အာရှသို့ ချဲ့ထွင်ခဲ့

1942

ဒုတိယကမ္ဘာစစ်ကြောင့် မြန်မာနိုင်ငံအတွင်း
လုပ်ငန်းစဉ်များရပ်ဆိုင်းခဲ့ရ

No. 1


ကနေဒါနိုင်ငံရဲ့ အကြီးဆုံး
အသက်အာမခံအဖွဲ့အစည်း

23

ကမ္ဘာ့အဝန်း ၂၃ နိုင်ငံမှာ
လုပ်ငန်းလုပ်ဆောင်နေ

2019

မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ



Interested? Talk to us.



+95 9 765467100



Manulife Myanmar Life Insurance Company Limited
အမှတ် ၁၁၊ ကန်ရိပ်သာလမ်းနှင့် ဦးအောင်မြတ်လမ်းထောင့်၊
၁၆ လွှာ၊ ကန်သာယာရုံးခန်းတာဝါ၊ မင်္ဂလာတောင်ညွန့်မြို့နယ်
ရန်ကင်း၊ မြန်မာ။



Customer_Service_MM@manulife.com



www.manulife.com.mm



Manulife Myanmar